

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန



အားကစားနှင့်ကာယပညာဦးစီးဌာန

နိုဝင်ဘာလ ပထမပတ် မှ ဒုတိယပတ်အတွင်း

Media များတွင် ဖော်ပြပါရှိသော (ပြည်တွင်း)

အားကစားသတင်းများအား စုစည်းကောက်နှုတ်တင်ပြခြင်း

အတွဲ (၁၁) ၊ အမှတ် (၁)

လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ စုစည်းတင်ပြသည်။

နေရာ။ ။ နေပြည်တော်

ရက်စွဲ။ ။ ၁၂ - ၁၁ - ၂၀၂၁



အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန



အတွဲ - ၁၁ - အမှတ် (၁)

၁၂ - ၁၁ - ၂၀၂၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ
"ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်း သင်တန်းအမှတ်စဉ် (၁/၂၀၂၁)"
ဖွင့်ပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား



ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တက်လာစေရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ရာတွင် ဘဏ္ဍာရေးစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ် တကျ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးပြုလုပ်သည့် "ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ် (၁/၂၀၂၁)" သင်တန်းကို နိုဝင်ဘာလ(၁)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်တွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Multipurpose Hall) ၌ ကိုဗစ်- (၁၉) စည်းကမ်း သတ်မှတ်ချက်နှင့် အညီ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မှ တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်း အနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဦးစိုးအောင်နှင့်ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး သင်တန်းသား၊သင်တန်းသူများ မှ တစ်ဦးချင်းမိတ်ဆက်ဂရုပြုကြကြောင်းကြောင်း သတင်းရရှိသည်။



အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊
 ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ကိုရီးယားသမ္မတနိုင်ငံ
 "Korea International Cooperation Agency (KOICA)" မှ
 Deputy Representative Mr. Kim Jong Jum တို့ အနာဂတ် မြန်မာ့အားကစားကဏ္ဍ
 ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းညှိနှိုင်းဆွေးနွေးသည့် အခမ်းအနားကျင်းပ
 (၅.၁၁.၂၀၂၁)



ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အောင်မြင်မှုရရှိစေရန်အတွက် မြန်မာ-တရုတ်(၂) နိုင်ငံ သဘောတူစာချုပ်အရ တရုတ်နိုင်ငံသို့ ပူးတွဲသွားရောက် လေ့ကျင့်လျက်ရှိသော မြန်မာအားကစားသမားများ၏ လေ့ကျင့်မှုအခြေအနေများ တိုးတက်ကောင်းမွန်စေရေးအတွက် လိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် အတွက် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ Video Conferencing စနစ်ဖြင့် တက်ရောက်တွေ့ဆုံ လမ်းညွှန်အမှာစကားပြောကြား (၅-၁၁-၂၀၂၁)



နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်းရှိ GYM & Fitness Center မှ နည်းပြများအား ဂျပန်နည်းပြမှ သွေးပူ၊ အကြောလျော့ လေ့ကျင့်ခန်းများကို ပုံစံတကျလေ့ကျင့်ပေးနိုင်ရေးအတွက် အသေးစိတ်သင်ကြားပြသပေးနေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မှ သွားရောက်ကြည့်ရှုစစ်ဆေး (၅.၁၁.၂၀၂၁)



အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အားကစားနည်းပြသင်တန်း အမှတ်စဉ် (၂/ ၂၀၂၁)သင်တန်းဖွင့်ပွဲ တက်ရောက်



အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန အနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရန် မြန်မာနည်းပြများ၏ နည်းပြအရည်အသွေး/အရည်အချင်းသည် အဓိကကျသော အခန်းကဏ္ဍတစ်ခုဖြစ်ပြီး အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်လူငယ်အားကစားသမား များ ပေါ်ထွက်လာစေရေးသည်လည်း အထူးအရေးကြီးပါသည်။ ထို့အပြင် နေပြည်တော် ၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ မကြာမီ ဖွင့်လှစ်တော့မည့် လူငယ် အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) တွင် ခန့်အပ်တာဝန်ပေးသွားမည့် နည်းပြဆရာများ၏ အရည်အသွေး/ အရည်အချင်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ အားကစားနည်းပြသင်တန်း အမှတ်စဉ် (၂/ ၂၀၂၁) သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ(၈)ရက်နေ့ နံနက် (၉)နာရီခွဲအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌ Covid-(၁၉) စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပ ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တက်ရောက်၍ သင်တန်းအဖွင့်အမှာစကားပြောကြားပါသည်။ထို့နောက် ဖွင့်ပွဲအခမ်းအနားသို့ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ များနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။



အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊
 အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်
 တာဝန်ရှိသူများသည် ကရင်ပြည်နယ်ရှိ ဇွဲကပင်(လှာကမြင်)အားကစားကွင်း
 အဆင့်မြှင့်တင်ရေးလုပ်ငန်းများ၊ ဘားအံမြို့(အောင်သံလွင်) ပြည်နယ်အားကစားကွင်း
 အတွင်း (Synthetic) ပြေးလမ်းအား ပျက်စီးမှုမရှိစေရေးနှင့် ဘားအံမြို့ရှိ ဇွဲကပင်
 ရေကူးကန်တို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား
 လမ်းညွှန်မှာကြား (၈.၁၁.၂၀၂၁)



အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ ကရင်ပြည်နယ် အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဗိုလ်မှူးကြီး မျိုးမင်းနောင် ဦးဆောင်သော အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ကရင်ပြည်နယ် အားကစားတိုးတက်ရေးအတွက် ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ညှိနှိုင်းတိုင်ပင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ခေတ္တဝန်ကြီးချုပ်ထံသို့ ကရင်ပြည်နယ်အတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း (၈.၁၁.၂၀၂၁)



အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများသည် ရန်ကုန်မြို့ အင်းလျားကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ရုံးတွင် မြန်မာနိုင်ငံရိုးရာလှေအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများအား (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် လှေလှော်အားကစားနည်းဖြင့် အောင်မြင်မှုရရှိရန် လိုအပ်သည်များကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြား (၆.၁၁.၂၀၂၁)



လှေလှော်

“ သေသည့်တိုင်အောင် တက်ကိုဆောင်
 လှေခွက်ချည်းကျန် အလံမလဲ ”

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ Asian Game နှင့် SEA Games ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် အသက်(၆၀)နှစ်နှင့်အထက် အားကစားသမားဟောင်းများအား လစဉ်ထောက်ပံ့ကြေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရုံးအမှတ်(၃၁) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့် တာဝန်ရှိညွှန်ကြားရေးမှူးများ တက်ရောက် (၉.၁၁.၂၀၂၁)



ဘော်လီဘော

“ကျေးရွာအဆုံး တစ်ပြည်လုံး
 ဆင်းရဲချမ်းသာ ကစားပါ ”

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်
 ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ဥဿာမြို့သစ်
 အဆင့်မြင့်အားကစားကွင်းသို့ ရောက်ရှိပြီး သတ်မှတ်ကာလရက်တွင် အချိန်မီ
 ပြီးစီးနိုင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအား အရည်အသွေးပြည့်မီရေးကို
 အဓိကထားမှာကြားခဲ့ပြီး အသစ်တည်ဆောက်မည့် ပဲခူးတိုင်းဒေသကြီး
 အဆင့်မြင့်အားကစားကွင်းစီမံကိန်းမြေနေရာသို့ သွားရောက်ကြည့်ရှုပြီး
 ပဲခူးတိုင်းဒေသကြီး၊ အား/ကာဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ (၃-၁၁-၂၀၂၁)



ဂျူဒို

“ကိုယ်ရောစိတ်ပါကျန်းမာဖို့ ဂျူဒိုကစားကြစို့”

“ကိုယ်စိတ်စွမ်းအင်ထက်သန်ဖို့ ဂျူဒိုကစားစို့”

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊
 အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့်
 တာဝန်ရှိသူများသည် မွန်ပြည်နယ်ရှိ မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊
 ကျိုက်မရောမြို့နယ်တို့ရှိ အားကစားကွင်း/အားကစားရုံများနှင့် Southern Myanmar
 FC ဘောလုံးအားကစားကွင်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး
 လိုအပ်သည်များအား လမ်းညွှန်မှာကြား (၉.၁၁.၂၀၂၁)



အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ကျောင်းရှိ သင်တန်းသား/သင်တန်းသူများနှင့် အထူးနေ့လည်စာ စားသုံးပြီး အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)ကျောင်းရှိ ဝန်ထမ်းများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရှိ ဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြားပြီး သင်တန်းသား/သင်တန်းသူများ လေ့ကျင့်နေမှုများနှင့် အားကစားလေ့ကျင့်ရေး အဆောက်အဦများ၊ အားကစားသမားများ၏ အိပ်ဆောင်များ၊ ဆေးခန်း နှင့် စာသင်ကျောင်းတို့အား ကြည့်ရှုစစ်ဆေး (၉.၁၁.၂၀၂၁)



အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ
 မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ဦးဆောင်သော
 ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံ၍ မွန်ပြည်နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက်
 ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ပြီး
 ပြည်ထောင်စုဝန်ကြီးမှ ပြည်နယ်ဝန်ကြီးချုပ်ထံသို့ မွန်ပြည်နယ်အတွက်
 အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း (၉.၁၁.၂၀၂၁)



အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်
 တာဝန်ရှိသူများ၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် နှင့် တွေ့ဆုံ၍
 မော်လမြိုင်တက္ကသိုလ်သို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း (၉.၁၁.၂၀၂၁)



ဘော်လီဘော

“ကျေးရွာအဆုံး တစ်ပြည်လုံး
 ဆင်းရဲချမ်းသာ ကစားပါ ”

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးမင်းသိန်းခံ၊
 အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့်
 ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးတို့သည် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်
 ဘောလုံးအားကစားကွင်းနှင့် အားကစားခန်းမတို့အား ကြည့်ရှုစစ်ဆေးပြီး
 လိုအပ်သည်များအား လမ်းညွှန်မှာကြား (၁၀.၁၁.၂၀၂၁)



ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)
 ကျောင်းအုပ်ကြီးနှင့် အရာထမ်း/အမှုထမ်းများ ရုံးဆင်းချိန်အပြီး ကိုယ်လက်လှုပ်ရှား
 အားကစားပြုလုပ်နေမှု



ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲနှင့် လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ ဝန်ထမ်းများအား ကျန်းမာပျော်ရွှင်စေရန်၊ ဝန်ထမ်းများအချင်းချင်း ချစ်ကြည်ပူးပေါင်းမှုရရှိစေရန်နှင့် ကိုယ်လက်လှုပ်ရှားခြင်း၏ အကျိုးကျေးဇူးများကို သိရှိလိုက်နာဆောင်ရွက်စေရန် ရည်ရွယ်၍ ဝန်ထမ်းများ တစ်နေ့တာရုံးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးချိန်တွင် ညနေ(၄)နာရီမှ (၄:၃၀)မိနစ် အချိန်ထိ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်နေစဉ်



**အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ) ကျောင်း၊ (၄) နှစ်မြောက် ကျောင်းနှစ်ပတ်လည်နေ့
 အထိမ်းအမှတ်အဖြစ် အထူးနေ့လည်စာစားပွဲနှင့် အားကစားပြိုင်ပွဲများတွင်
 ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ ကျင်းပမှုမှတ်တမ်း (၂၈-၁၀-၂၀၂၁)**



**အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ) ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများ
 ကျောင်းအုတ်တံတိုင်း ကာရံခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား
 ကြည့်ရှုစစ်ဆေး (၅-၁၁-၂၀၂၁)**



အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ
 ရေကူးကန်တည်ဆောက်ခြင်းလုပ်ငန်းနှင့် အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်း
 ကျောင်း ပြန်လည်ဖွင့်လှစ်ရန် လိုအပ်ချက်များအား ကြည့်ရှုစစ်ဆေး(၂-၁၁-၂၀၂၁)



အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းရှိ သင်တန်းသား၊
 သင်တန်းသူများအား ကြံ့ခိုင်စွမ်းရည်စစ်ဆေးမှုမှတ်တမ်း (၄-၁၁-၂၀၂၁)



DMi NOTE 8
 QUAD CAMERA



NOTE 8
 D CAMERA

အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများ
 အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းတွင် တက်ရောက်သင်ကြား
 နေသည့် ကျောင်းသား၊ ကျောင်းသူများအား အောင်ချက်မြင့်မားရေးအတွက်
 လိုအပ်ချက်များအားမှာကြား (၃-၁၁-၂၀၂၁)



အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်း အရာထမ်း၊ အမှုထမ်းများ
 သက်သာချောင်ချိရေးအတွက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးကန့်သတ် ၊
 ထိန်းချုပ်ထားသည့်ကာလအတွင်း Glucose ၊ Mask ၊ Hand Gel ၊ အသား၊
 ငါးနှင့်ဟင်းသီးဟင်းရွက်များ ထောက်ပံ့ပေးမှုမှတ်တမ်း (၂၉-၁၀-၂၀၂၁)



အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ကျောင်းအုပ်ကြီးနှင့်မြို့နယ်ပညာရေးမှူးတို့မှ
 အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်း စတင်ဖွင့်လှစ်ခြင်းအား
 ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ကြီးမှ ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြား
 (၁-၁၁-၂၀၂၁)



ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)
 အရာထမ်း/အမှုထမ်းများ ရုံးဆင်းချိန်အပြီး ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်နေမှု



အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ
 ရေကူးကန်တည်ဆောက်ခြင်းလုပ်ငန်း၊ သင်တန်းသား၊ သင်တန်းသူ အိပ်ဆောင်များနှင့်
 ဝန်ထမ်းအိမ်ရာများအား ကြည့်ရှုစစ်ဆေး (၉-၁၁-၂၀၂၁)



အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းအုပ်ကြီးနှင့် စားရိပ်သာကြီးကြပ်မှု
 ကော်မတီအဖွဲ့ဝင်များမှ သင်တန်းသားစားရိပ်သာတွင် သင်တန်းသား/သူများ
 နေ့လည်စာစားသုံးနေမှုအား ကြည့်ရှုစစ်ဆေး (၁၀-၁၁-၂၀၂၁)



စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များနှင့်ဆုပေးပွဲအခမ်းအနား ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ကြည့်ရှုအားပေးကာ ဆုများချီးမြှင့် (၂၉-၁၀-၂၀၂၁)



ကချင်ပြည်နယ် ပိုက်ကျော်ခြင်းဆပ်ကော်မတီနှင့် ကချင်ပြည်နယ် အား/ကာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် တန်ဆောင်တိုင်အကြို အမျိုးသားနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ (၃၁-၁၀-၂၀၂၁)



မန္တလေးတိုင်းဒေသကြီး၊ အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ
 ရေကူး၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့၊ သိုင်း၊ တိုက်ကွမ်ဒို အားကစားနည်းများ
 လေ့ကျင့်နေမှုနှင့် အားကစားကွင်း/ရုံ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား
 လိုက်လံကြည့်ရှုစစ်ဆေး(၂၉-၁၀-၂၀၂၁)



မကွေးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော
 ကလပ်ပေါင်းစုံ ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား မကွေးမြို့၊
 မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်
 တက်ရောက်အမှာစကားပြောကြားကာ ဖွင့်လှစ် (၂-၁၁-၂၀၂၁)



ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် ကြာအင်း
 ကျေးရွာ စုပေါင်းမဟာဘုံကထိန် အလှူတော်
 မင်္ဂလာ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ
 အခမ်းအနားကို ပြိုင်ပွဲဝင်(၂၄)သင်းဖြင့် ကျင်းပ
 မြို့နယ်အား/ကာ ဦးစီးဌာနမှ ပြိုင်ပွဲ
 ကျင်းပရေးဆပ်ကော်မတီသို့ အားကစား
 ပစ္စည်းများထောက်ပံ့ပေးအပ်(၂-၁၁-၂၀၂၁)



ဖျာပုံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက်
 အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပပြီး
 အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ် (၃-၁၁-၂၀၂၁)



**ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်
 ပုသိမ်မြို့၊ ကိုးသိန်း အားကစားကွင်းနှင့် အားကစားရုံများ
 အကြီးစားပြုပြင်ဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး (၄-၁၁-၂၀၂၁)**



**ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ ရှမ်းပြည်နယ်၊ အား/ကာဦးစီးဌာန
 ညွှန်ကြားရေးမှူးနှင့် အရာထမ်း/အမှုထမ်းများ နေ့စဉ်ရုံးဆင်းချိန်အပြီး
 ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်နေမှု**



**ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှစိုး
 ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား လျှပ်တစ်ပြက်ဖိတ်ခေါ် လက်ရည်စစ်
 လှေလှော်ပြိုင်ပွဲနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ
 ကြီးမှူးဖွင့်လှစ်သော အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရီးဗစ်)
 သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်**

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဖလား လျှပ်တစ်ပြက်ဖိတ်ခေါ် လက်ရည်စစ် လှေလှော်ပြိုင်ပွဲကို နိုဝင်ဘာလ(၄) ရက်နေ့ နံနက်(၈)နာရီတွင် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် အင်းလျားကန်၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ တက်ရောက်ကြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၄) ထပ်ဆောင်အတွင်းရှိ အားကစားနည်းအလိုက် ထားရှိသော အခန်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဘောလုံးကွင်းအတွင်းရှိ ပြေးလမ်း၊ ပတ်လမ်း ၊ ပွဲကြည့်စင်နှင့် ဘေးပတ်ဝန်းကျင်အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။





လှေလှော်
 “သေသည့်တိုင်အောင် တက်ကိုဆောင်
 လှေခွက်ချည်းကျန် အလံမလဲ”

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား လျှပ်တစ်ပြက်ဖိတ်ခေါ်လက်ရည်စစ် လှေလှော်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ



ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား လျှပ်တစ်ပြက်ဖိတ်ခေါ် လက်ရည်စစ် လှေလှော်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို နိုဝင်ဘာလ(၅)ရက်နေ့ နံနက်(၈) နာရီတွင် မြန်မာ နိုင်ငံလှေလှော်အဖွဲ့ချုပ် အင်းလျားကန်၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။



.....

တိုက်ကွမ်ဒို

“စိတ်ဓာတ်ပြင်းထန် အားနှင့်မာန်
 သွက်လက်လှုပ်ရှား တိုက်ကွမ်ဒိုအားကစား”

ရမည်းသင်းခရိုင်၊ အား/ကာဦးစီးဌာနနှင့် ခရိုင်ပြန်/ဆက်ဌာနတို့ ပူးပေါင်း၍ လူထုဗဟိုပြု
 အစီအစဉ်အရ ဖွင့်လှစ်သော Physical Fitness Dance သင်တန်း (၄.၁၁.၂၀၂၁)



ကြာအင်းဆိပ်ကြီးမြို့နယ်၊ အား/ကာ
 ဦးစီးဌာနမှ အ.ထ.က (ကြခတ်ချောင်း)
 ကျောင်းတွင် အားကစားအသိပညာပေး
 ဟောပြောပွဲနှင့် အားကစားပစ္စည်းများ
 ပေးအပ်လှူဒါန်း (၅.၁၁.၂၀၂၁)



ဆီဆိုင်မြို့နယ်၊ အား/ကာဦးစီးဌာနမှ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ
 လေ့ကျင့်ရေးသင်တန်းကျောင်း (ဆိုက်ခေါင်) ကျောင်းသို့ ငွေကျပ် (၁၀၀၀၀၀) တန်ဖိုးရှိ
 ဘောလုံး (၂) လုံး၊ ဘော်လီဘော ဘောလုံး (၂) လုံး၊ ပိုက်ကျော်ခြင်းလုံး (၂) လုံးနှင့်
 ဘတ်စကက်ဘောဘောလုံး (၂) လုံး ပေးအပ်လှူဒါန်း (၅.၁၁.၂၀၂၁)



ပုသိမ်ကြီးမြို့နယ်၊ အား/ကာဦးစီးဌာနမှ ရေတံခွန်တောင် တိုင်းရင်းသားလူငယ်
 ဖွံ့ဖြိုးရေးကျောင်း(ခမ္မဥယျာဉ်) တွင် ဆောင်းရာသီ တိုက်ကွမ်ဒိုအခြေခံသင်တန်း
 သရုပ်ပြသင်ကြား (၉.၁၁.၂၀၂၁)



ပျော်ဘွယ်မြို့နယ်၊ အား/ကာ ဦးစီးဌာနမှ အ.ထ.က(ယင်းတော်)ကျောင်းတွင် အားကစား
 အသိပညာပေးဟောပြောပွဲနှင့် ဘောလုံး(၂)လုံး၊ ဘော်လီဘောဘောလုံး(၂)လုံး၊
 ပိုက်ကျော်ခြင်းလုံး(၂)လုံးနှင့် T. shirt အထည်(၅၀) ပေးအပ်လှူဒါန်း (၉.၁၁.၂၀၂၁)



စစ်ကိုင်းခရိုင်၊ အား/ကာဦးစီးဌာနမှ
 စစ်ကိုင်းမြို့၊ ရွှေဘာကွင်းရှိ ဘတ်စကက်ဘော
 လူငယ်လေ့ကျင့်ရေးစခန်းသို့
 ဘတ်စကက်ဘောဘောလုံး(၂)လုံး
 ပေးအပ်လှူဒါန်း (၁၀.၁၁.၂၀၂၁)



ကချင်ပြည်နယ်၊ အား/ကာဦးစီးဌာနနှင့် ပြည်နယ်အားကစားဆပ်ကော်မတီများ
 ပူးပေါင်း၍ ၂၀၂၁ ခုနှစ် ဆောင်းရာသီအားကစားပွဲတော် အောင်မြင်စွာ
 ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ (၅.၁၁.၂၀၂၁)



၂၀၂၁ ခုနှစ်၊ ဆောင်းရာသီ
 အားကစားပွဲတော် အထိမ်းအမှတ်
 ကချင်ပြည်နယ်၊ အား/ကာ ဦးစီးဌာနနှင့်
 ပြည်နယ် ဘတ်စကက်ဘော
 ဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့်
 ဘတ်စကက်ဘောပြိုင်ပွဲ စတင်ကျင်းပ
 (၇.၁၁.၂၀၂၁)



၂၀၂၁ ခုနှစ်၊ ဆောင်းရာသီ အားကစားပွဲတော်အထိမ်းအမှတ် ကချင်ပြည်နယ်၊
 အား/ကာ ဦးစီးဌာနနှင့် ပြည်နယ် ဘတ်စကက်ဘော ဆပ်ကော်မတီတို့ ပူးပေါင်း
 ကျင်းပသည့် ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ (၉.၁၁.၂၀၂၁)



မကွေးတိုင်းဒေသကြီး၊ အား/ကာကော်မတီမှ ကြီးမှူးကျင်းပသော ကလပ်အသင်းပေါင်းစုံ
 ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနား ကျင်းပရာ
 တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ကြည့်ရှုအားပေးကာ ဆုများချီးမြှင့် (၆-၁၁-၂၀၂၁)



ပုသိမ်ကြီးမြို့နယ်၊ အား/ကာ ဦးစီးဌာနမှ အမျိုးသမီးသက်မွေးသင်တန်းကျောင်းတွင်
 အားကစားအသိပညာပေးဟောပြောခြင်း၊ ဆောင်းရာသီ Myanmar Fitness Dance
 သင်ကြားပေးမှုနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း (၈-၁၁-၂၀၂၁)



တနင်္သာရီတိုင်းဒေသကြီး၊ အား/ကာဦးစီးဌာနနှင့် ထားဝယ်ပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် Myanmar Fitness Dance သင်တန်းဖွင့်ပွဲအခမ်းအနား နှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကျင်းပ (၉-၁၁-၂၀၂၁)



၂၀၂၁ ခုနှစ်၊ ကချင်ပြည်နယ်၊ ဆောင်းရာသီအားကစားပွဲတော်အထိမ်းအမှတ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားကစားနည်းအလိုက် ဆပ်ကော်မတီ(၁၄)ခုမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ (၉.၁၁.၂၀၂၁)



ပဲခူးတိုင်းဒေသကြီး အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများသည်
 မိုးညိုမြို့နယ်၊ မင်းလှမြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် သာယာဝတီခရိုင်တို့ရှိ
 တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး (၉-၁၁-၂၀၂၁)



စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ
 အသက် (၁၆) နှစ်အောက် ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနား ကျင်းပရာ
 တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ကြည့်ရှုအားပေးကာ ဆုများချီးမြှင့်
 (၆-၁၁-၂၀၂၁)



မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် ကိုယ်ကာယ
 ကြံ့ခိုင်မှုလေ့ကျင့်ခန်းအခြေခံ နှင့် အဆင့်မြင့် အရိုးဗစ်သင်တန်း ဖွင့်ပွဲအခမ်းအနား
 ကျင်းပ (၁၀.၁၁.၂၀၂၁)



၂၀၂၁ ခုနှစ်၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၆)မြို့နယ် အသက်(၂၅)
 နှစ်နှင့်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
 (၁၀.၁၁.၂၀၂၁)



အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးမင်းသိန်းဇံ၊
 အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့်
 ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးတို့သည် မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ
 ပေါင်မြို့နယ်၊ သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ် အားကစားကွင်း/အားကစားရုံများနှင့်
 တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ
 လမ်းညွှန်မှာကြား (၁၀.၁၁.၂၀၂၁)



၂၀၂၁ ခုနှစ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ U-25 အမျိုးသား၊
 အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်
 တက်ရောက်အဖွင့်အမှာစကားပြောကြား (၁၁.၁၁.၂၀၂၁)



၂၀၂၁ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ အား/ကာဦးစီးဌာနမှ အားကစားသမားများ
 ကိုယ်ခန္ဓာကြံ့ခိုင်မှုရှိစေရန် အထောက်အကူပြုပစ္စည်းဖြင့်လေ့ကျင့်ခြင်း
 (GYM) သင်တန်းဆင်းပွဲအခမ်းအနားအား တိုင်းဒေသကြီးအား/ကာဦးစီးဌာနရုံး
 အစည်းအဝေးခန်းမတွင် ကျင်းပ (၁၁.၁၁.၂၀၂၁)



မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ
 ကြက်တောင်၊ ဂျူဒို၊ စားပွဲတင်တင်းနစ်၊ ရေကူး၊ ဘော်လီဘော၊ တိုက်ကွမ်ဒို၊ အလေးမ၊
 တင်းနစ်၊ ရိုးရာခြင်းလုံး အားကစားနည်းများအား လာရောက်လေ့ကျင့်မှုမှတ်တမ်း
 (၁၁.၁၁.၂၀၂၁)



တောင်ငူမြို့နယ် အား/ကာဦးစီးဌာနမှ မြို့နယ်အားကစားကွင်းအတွင်း U-14
 လူငယ်မျိုးဆက်သစ်ကစားသမားများ ထွက်ရှိနိုင်ရေး လေ့ကျင့်ဆောင်ရွက်နေမှု
 (၁၁.၁၁.၂၀၂၁)

